



ADRA

Mingaladon

မင်္ဂလာတင်

V14 | MAY 21



သက်မွေးပညာသင်တန်း

သက်မွေးပညာသင်တန်းကျောင်းဆောက်လုပ်ခြင်းမှသည် ကရင်ပြည်နယ်အား ပညာရေးအခွင့်အလမ်းကို ဆောင်ကျဉ်းပေးခြင်း

Mingalaba

မင်္ဂလာပါ

အတွဲ ၁၄၊ မေလ ၂၀၂၁

မာတိကာ

ဆောင်းပါး
မျက်နှာဖုံးဓာတ်ပုံ
အယ်ဒီတာအဖွဲ့

ဆောင်းပါး
သတင်းစကား

သတင်းစကား
မီဒီယာမှ
ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း
ဓာတ်ပုံပြိုင်ပွဲ

နောက်ဆုံးရစီမံကိန်း အချက်အလက်များ

အလုပ်ခေါ်စာများ/ တင်ဒါခေါ်ယူမှုများ
ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ

အယ်ဒီတာအဖွဲ့



မျက်နှာဖုံးဓာတ်ပုံ
ယခုလအတွက်
မျက်နှာဖုံးဓာတ်ပုံမှာ SEAQE2
စီမံကိန်းမှ ရပ်ရွာစေတနာ့
ဝန်ထမ်းများပင် ဖြစ်ပါသည်။

Photo: © 2021 ADRA Myanmar

အယ်ဒီတာချုပ်/ ဒီဇိုင်းနာ
Emma McCrow

ပံ့ပိုးအားဖြည့်သူများ
Naw Eh Htoo Wah, Naw Mu Mu Saw
David Cung Lan Thang, Cing Huai Nuam

လက်ထောက်အယ်ဒီတာ/ ဘာသာပြန်
Pyae Phyo Lin

ထုတ်ဝေသူ
ADRA Myanmar



ADRA

‘မင်္ဂလာပါ’ သည် ADRA Myanmar ၏ သတင်းလွှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပြန်လည်
မိတ်ဆက်ထုတ်ဝေခြင်းဖြစ်ပါသည်။ ယင်းသတင်းလွှာပါဓာတ်ပုံများနှင့် အကြောင်းအရာများသည်
ADRA Myanmar ၏ မူပိုင်လည်းဖြစ်ပါသည်။

ဆောင်းပါး



သက်မွေးပညာသင်တန်းကျောင်းဆောက်လုပ်ခြင်းမှသည် ကရင်ပြည်နယ်အား ပညာရေးအခွင့်အလမ်းကို ဆောင်ကျဉ်းပေးခြင်း

သက်မွေးပညာသင်တန်းကျောင်းကော်မတီခေါင်းဆောင် Saw Pu Khar နှင့် တွေ့ဆုံမေးမြန်းခြင်း။

KECD က ADRA နှံ့ပူးပေါင်းပြီး သက်မွေးပညာလေ့ကျင့်ရေး စင်တာအသစ်ကို ဖွင့်လှစ်နေတယ်လို့ ပထမဦးဆုံးကြားသိခဲ့ရတော့
ကျွန်တော်အရမ်းပျော်သလို ဝမ်းလည်းသာတယ်။ အနာဂတ်မျိုးဆက်သစ်တွေအတွက် ဒီဟာကအရမ်းကိုအသုံးဝင်တယ်။
အကျိုးရှိတယ်လို့ သိပါတယ်။ သက်မွေးပညာသင်တန်းက Formal ပညာရေး မဟုတ်သော်လည်း လူနေမှုဘဝကောင်းမွန်စွာရရှိဖို့အတွက်

အဆင့်မြင့်ပညာကလည်း လိုအပ်ပါတယ်။ ဒါကိုလေ့လာရတာက တကယ်ကိုအသုံးဝင်တယ်လို့ အမြဲပြောခဲ့တယ်။

ကျွန်တော်အနေနဲ့ သင်တန်းကျောင်းဆောက်လုပ်ဖို့ ငွေရေးကြေးရေးအရတော့ အများကြီးမကူညီနိုင်ပေမယ့် တတ်နိုင်သရွေ့လေးတော့ ကူညီလုပ်ကိုင်ပေးခဲ့ပါတယ်။ ဆောက်လုပ်ရေးမစတင်မီ နေရာရှင်းလင်းရေးတွေလုပ်ဖို့ ရပ်ရွာလူထုကိုလည်း တက်ကြွစွာ ပါဝင်နိုင်အောင် စည်းရုံးဖို့အတွက် အခြားကျေးရွာတွေက ခေါင်းဆောင်တွေနဲ့လည်း အဆက်အသွယ်လုပ်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျောင်းကိုသွားတဲ့ လမ်းပိုင်းတွေခင်းတာနဲ့ ကျောင်းသားတွေအတွက် အဆောင်သစ်ကိုလည်း တည်ဆောက်ပေးခဲ့ပါတယ်။

ဒီဟာ ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီးတော့လည်း KECD၊ မဲကန့်၊ နို့ဖိုး၊ ထီးမှုထစတဲ့ ကျေးရွာသုံးရွာက ဒေသခံတွေကလည်း ပါဝင်ကူညီ ပေးခဲ့ပါတယ်။ ADRA Myanmar က အဲဒါကိုထောက်ပံ့ပေးမယ်ဆိုတာသိရလို့ ကျွန်တော်အရမ်းပျော်ခဲ့တယ်။ သင်ကြားလေ့ကျင့်ရေးစင်တာ ဆိုတာမျိုးက ကျွန်တော်တို့အားလုံးနဲ့လည်း သက်ဆိုင်နေတယ်ဆိုတာမျိုးပါ။

ကျွန်တော်တို့ရဲ့ဒေသမှာ သက်မွေးပညာရေးနဲ့ပတ်သက်ပြီး ထာဝရတည်တံ့နေတာကိုလည်း လိုချင်ပါတယ်။ ကရင်လူမျိုးတွေဟာ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံစားခဲ့ရပြီး ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်မျှော်လင့်ခဲ့ကြပါတယ်။ ဒီဟာရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆက်လက်ဆောင်ရွက်ပေးကြပါလို့ KECD ကခေါင်းဆောင်တွေနဲ့ ရပ်ရွာလူထုကိုလည်း တိုက်တွန်းချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တတ်နိုင်သမျှကြိုးစားကူညီဆောင်ရွက်သွားမှာပါ။

ကျေးလက်ဒေသမှာရှိတဲ့ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖန်တီးနိုင်ဖို့ ကာလတိုသက်မွေးသင်တန်းတွေ တိုးချဲ့မှာ ကိုလည်း ကျွန်တော်မြင်လိုပါတယ်။ ဒါမှသာ သူတို့တွေအနေနဲ့ ကိုယ်ပိုင်ဝင်ငွေရှိပြီး မိသားစုတွေကိုပြန်ထောက်ပံ့နိုင်မှာပါ။ တစ်နှစ်၊ နှစ်နှစ်လောက်နဲ့ပဲ ဒါတွေကို မပျောက်ပျက်သွားစေချင်ပါဘူး။ ကျွန်တော်တို့ကွယ်လွန်ပြီးသွားတဲ့အချိန်အထိ မျိုးဆက်သစ်တွေအတွက် ထာဝရတည်တံ့စေလိုပါတယ်။

“ ဆရာတွေနဲ့ ကျောင်းသားတွေရဲ့ထောက်ပံ့ကြေးအပြင် သင်ထောက်ကူပစ္စည်းတွေကိုပါ ထောက်ပံ့ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီလိုအကူအညီက တကယ်ပဲ အရေးကြီးပါတယ်။ ဒီသက်မွေးပညာလေ့ကျင့်ရေးစင်တာကို လာရောက်ထောက်ပံ့ပေးတဲ့ ADRA Myanmar ကိုလည်း ကျေးဇူးတင်ပါတယ်။ ”



သတင်းစကား

မျှော်လင့်ချက်

မျှော်လင့်ချက်ဆိုတာကတော့ ခံစားချက်တစ်ခု (ဒါမှမဟုတ်) အထူးသဖြင့် တစ်ခုခုဖြစ်လိုတဲ့ဆန္ဒ တစ်ခုခုပေါ့။ ကျွန်တော်တို့အားလုံး၂၀၂၁ ခုနှစ်မှာ မျှော်လင့်ချက်တွေကြီးမားစွာရှိခဲ့ပါတယ်။ ၂၀၂၀ မှာ COVID-19 စတင်ဖြစ်ပေါ်လာတာနဲ့အတူ ၂၀၂၁ ခုနှစ်မှာတော့ အရာရာတိုင်းပိုမိုကောင်းမွန် လာလိမ့်မယ်လို့ မျှော်လင့်မိခဲ့ကြတယ်။ ကန့်သတ်ချက်များလျော့ပါးသွားမယ်၊ နာခေါင်းစည်းတွေ လည်း အကြာကြီးတပ်ရဖို့ မလိုအပ်တော့ဘူး၊ ခရီးသွားလာလို့ရလိမ့်မယ်။ ကျွန်တော်တို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုတွေကို တွေ့မြင်နိုင်မယ်ဆိုတာမျိုး ဒါထက်အရေးကြီးတာက လုံခြုံမှုရှိလိမ့်မယ်လို့ပေါ့။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်ကတော့ ကျွန်တော်တို့ ထင်ထားသလိုမျိုး ဖြစ်မလာ ခဲ့ပါဘူး။

ဒါကြောင့် မကြာခဏဘဝမှာ ကျွန်တော်တို့ စိတ်ပျက်မှုတွေကိုချန်ရစ်ထားခဲ့ရတယ်။ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ကိစ္စတစ်ခုက မဖြစ်လာခဲ့ရင် စိတ်မကျေမနပ်ဖြစ်ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မျှော်လင့်ချက်တွေက နေရာများလွှဲချော်နေတာဖြစ်ရင်ရော။

သမ္မကျမ်းစာကိုကြည့်မယ်ဆိုရင် မျှော်လင့်ခြင်းဟာ ခရစ်တော်ကို ယုံကြည်တာပဲဖြစ်ပါတယ်။

မျှော်လင့်ခြင်းဟာ ထာဝရအရာတွေဖြစ်တဲ့အတွက် ဘယ်သောအခါမျှ ပျက်စီးတာ ဒါမှမဟုတ် ပျောက်ကွယ်သွားလိမ့်မှာ မဟုတ်ပါဘူး။
မနက်ဖြန်ဘာဖြစ်မယ်ဆိုတာကို မသိတဲ့ မရေရာမှုများစွာနဲ့ အနာဂတ်ကလည်း ကြောက်မက်ဖွယ်ကောင်းတဲ့အရာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ
ခရစ်တော်ကိုယုံကြည်တဲ့အခါ ဒီဘဝမှာသာ သာမက နောင်လာမဲ့အရာတွေမှာလည်း မျှော်လင့်ချက်တွေ ရှိကြပါတယ်။ အနာဂတ်ကို ကျွန်တော်တို့သေချာမ
သိနိုင်ပေမယ့်လည်း ဘုရားသခင်ကို အပ်နှင်းထားနိုင်ပြီး ကျွန်တော်တို့ကိုလည်း ဘုရားသခင်က ကူညီပါလိမ့်မယ်။

တစ်နေ့တာကိုဖြတ်သန်းရတဲ့အခိုက်မှာ ဘုရားသခင်ဟာ မျှော်လင့်ခြင်းရဲ့အဓိကအရင်းအမြစ်အမှန်ဆိုတာနားလည်ဖို့နဲ့ သူဟာသင်တို့နဲ့အတူခြေလှမ်းတိုင်းမှာ
ရှိနေတယ်ဆိုတာကို သိရှိပြီးတော့ ခွန်အားယူအားပေးပါ။

“သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မျှော်လင့်ခြင်းပါရမီနှင့် ကြွယ်ဝပြည့်စုံစေခြင်းငှါ၊ ယုံကြည်သော စိတ်ရှိ၍ ဝမ်းမြောက်သက်သာ
ခြင်းအမျိုးမျိုးတို့နှင့် ပြည့်စုံမည်ဖြစ်ကြောင်း မျှော်လင့်ခြင်း၏ အရှင် ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသာ” ရောမဩဝါဒစာ ၁၅: ၁၃

မီဒီယာမှ



မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော အခြေအနေတို့ကြောင့် ဤကဏ္ဍသည် ယခုအခါတွင် ဖော်ပြ၍ မရနိုင်ပါ။

ကျွန်ုပ်တို့ဝန်ထမ်းနှင့်
တွေ့ဆုံခြင်း



CING HUAI NUAM

Finance/Admin Assistant | PRICE

- Q1 ဘာလူမျိုး / ဘယ်နိုင်ငံသားပါလဲ။
ချင်းလူမျိုးပါ။
- Q2 အကြိုက်ဆုံးအစားအစာကဘာပါလဲ။
ကိုရီးယားအစားအစာပါ။
- Q3 အကြိုက်ဆုံးအရောင်ကဘာအရောင်ပါလဲ။
အနက်ရောင်ပါ။
- Q4 ပျော်ရွှင်ဖို့အတွက်ဘာကိုလုပ်ရတာအကြိုက်ဆုံးလဲ။
ခရီးသွားရတာနဲ့ ဈေးဝယ်ထွက်ရတာပါ။



Q5 ဘယ်နေရာဒေသ ဒါမှမဟုတ် ဘယ်နိုင်ငံတွေကို သွားလည်ချင်ပါသလဲ။ **Q6** ကိုယ့်ကိုယ်ကိုယ်စကားလုံးတစ်လုံးတည်းနဲ့ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်လဲ။
 Switzerland Sociable | Friendly

Q7 ADRA ကိုဘယ်တုန်းကစတင်ဝင်ရောက်ခဲ့တာပါလဲ။ **Q8** ADRA မှာအလုပ်လုပ်တာနဲ့ပတ်သက်ပြီးသင်မည်သည့်အရာတွေကို နှစ်သက်ပါသလဲ။
 ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလပါ။ လူတိုင်းကတူညီတဲ့ရည်မှန်းချက်တွေကိုမျှဝေပြီး အသင်းတော်အတွက် ကိုဆက်ကပ်အပ်နှံထားပါတယ်။ ဒါကလည်းလူတိုင်းကတစ်ဦးအတွက် တစ်ဦးအထောက်အပံ့ပေးတဲ့ မိသားစုလိုမျိုးပတ်ဝန်းကျင်ကို ဖြစ်စေပါတယ်။



ယခုလအတွက် ဆုရဓာတ်ပုံ

ဓာတ်ပုံရိုက်ကူးသူ
 Naw Tamalar Paw /Field Assistant, AEON

ဓာတ်ပုံ၏အကြောင်း
 ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ပါရာကျေးရွာတွင် စီမံကိန်းဆိုင်ရာအကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ မိဘများအား တွေ့ဆုံမေးမြန်းနေသည်ကို တွေ့ရစဉ်။



နောက်ဆုံးရ စီမံကိန်း အချက်အလက်များ



AEON

AEON 1% Club Foundation နှင့် ADRA Japan တို့က ရန်ပုံငွေထောက်ပံ့ထားသော AEON စီမံကိန်းသည် အောက်ပါလုပ်ငန်းများ ၆ ခုကို ဆောင်ရွက်ပြီးစီးခဲ့သည်။

၁။ မူဝါ၊ ပါရာ၊ ဘုရားကုန်းကျေးကွက်၊ ထီးဘလုထနှင့် ကော့ဖျာစသည့် ကျေးရွာများတွင် စာသင်ကျောင်းများကို ဆောက်လုပ်ပြီးစီးခဲ့သည်။

၂။ ကျေးရွာများရှိ ဆောက်လုပ်ထားသော ကျောင်းများတွင် အသုံးပြုရန်အတွက် ကျောင်းသုံး ပရိဘောဂပစ္စည်းများကို ထောက်ပံ့ပေးခဲ့သည်။

၃။ ကျောင်းသားများအတွက် ကျောင်းသုံးပစ္စည်း ကိရိယာများ ဖြန့်ဝေခဲ့သည်။

၄။ မေလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း ကျောင်း စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ၈ ခုကို ပြုလုပ် ခဲ့သည်။

၅။ စီမံကိန်းဆိုင်ရာ endline စစ်တမ်းကောက်ယူခြင်း ပြီးစီးခဲ့သည်။

၆။ ကျောင်းစီမံခန့်ခွဲမှုကော်မတီနှင့် မိဘများအား စီမံကိန်းဆောင်ရွက်ပြီးစီးမှုနှင့်ပတ်သက်၍ လူတွေ့မေးမြန်းခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။



PRICE

အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိနေသော်လည်း DFAT နှင့် ADRA Australia မှရန်ပုံငွေထောက်ပံ့ ထားသည့် PRICE စီမံကိန်းသည် ဂန့်ဂေါနှင့် လုံငီးကျေးရွာစသည့် နေရာနှစ်ခု၌ အပ်ချုပ် သင်တန်းများကို ပြုလုပ်နိုင်ခဲ့သည်။

အဆိုပါသင်တန်း၏ရည်ရွယ်ချက်မှာ သင်တန်းသား များအား ကိုယ်တိုင် ချုပ်လုပ်ထုတ်လုပ် ရောင်းချခြင်းမှ ကိုယ်ပိုင်ငွေရရှိစေရန်ဖြစ်ပြီး သင်တန်းတွင် အမျိုးသား၊ အမျိုးသမီး အဝတ်အစည်း အခြေခံချုပ်လုပ်ခြင်းကို လေ့ကျင့် သင်ကြားပေးခဲ့သည်။

သင်တန်းသို့စီမံကိန်းကျေးရွာများမှ သင်တန်းသား ၁၆ ဦး တက်ရောက်ခဲ့ရာ သင်တန်းသား ၁၀ ဦး သည် သင်တန်းသားအသစ်ဖြစ်သည်။ ကျန်ခြောက်ဦးသည် ယခင်အပ်ချုပ်သင်တန်းသို့ တက်ရောက်ခဲ့ဖူးသူများဖြစ်သည်။

လုံကကျေးရွာမှ သင်တန်းသားတစ်ဦးက "သင်တန်းနည်းပြက ကျွန်တော်တို့ကို အရမ်းစိတ်ရှည်တယ်။ လေ့ကျင့်ရေးသင်ခန်းစာတွေ နဲ့ပဲအမြဲအားတယ်မရှိပါဘူး။ သင်ကြားပုံကလည်း ရိုးရိုးရှင်းရှင်းနဲ့ဆိုတော့ နားလည်ရလည်း လွယ်ကူ ပါတယ်" ဟု ပြောဆိုသည်။

"ဒီတစ်လကြာသင်တန်းမှာ သူတို့လုပ်ခဲ့တာတွေ အတွက် ကျွန်တော်အနေနဲ့ ဝမ်းသာပါတယ်" ဟု သင်တန်းဆရာကလည်း မှတ်ချက်ပြုသည်။



နောက်ဆုံးရ ဖိမိကိန်း အချက်အလက်များ



SEAQE2

Norad နှင့် ADRA နှော်ဝေက ရန်ပုံငွေထောက်ပံ့ထားသော SEAQE2 ဖိမိကိန်းသည် KECD မှ Batch 1/2021 ကာလတိုသင်တန်းများသို့ တက်ရောက်ခဲ့သည့် ကျောင်းသား ၆၇၂ဦး(အမျိုးသား ၂၉ ဦးနှင့် အမျိုးသမီး ၇၉ ဦး) ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ကာလတိုသင်တန်းသုံးခုမှာ အခြေခံစက်ချုပ်ခြင်း၊ ကျေးလက်ဒေသစက်ပြင်ခြင်းနှင့် ဆံပင်အလှ ပြုပြင်ခြင်းတို့ဖြစ်သည်။

အဆိုပါပိတ်ပွဲအခမ်းအနားကို မေလ ၂၁ ရက်နေ့က နှိုဦးကျေးရွာရှိ KECD သက်မွေးပညာ သင်တန်းစင်တာ၌ ပြုလုပ်ခဲ့ပြီး ကျောင်းကော်မတီ ဝင်များ၊ KECD ဝန်ထမ်းများ၊ မိဘများ၊ ADRA ဝန်ထမ်းများနှင့် အဖွဲ့ဝင်များအသီးသီး တက်ရောက် ခဲ့ကြသည်။

SEAQE2 ဖိမိကိန်းအနေဖြင့် ရှေ့ဆက်၍ ၂၀၂၁ခုနှစ် အတွက် ကျန်ရှိနေသေးသော ကာလတို သင်တန်းများအတွက် KECD နှင့် ညှိနှိုင်းကာ ဇွန်လနောက်ဆုံးပတ်တွင်လည်း Batch 2/2021 ကို ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသည်။

ထို့ပြင်လူဝင်လတွင် ပြီးဆုံးမည့်ကာလတို သင်တန်း များဖြစ်သော အဆင့်မြင့်အပ်ချုပ်ခြင်း၊ ဆံပင်အလှ ပြုပြင်ခြင်း၊ ဆံပင်ညှပ်ခြင်း၊ ဂဟေဆက်ခြင်းစသည့် သင်တန်းများကိုလည်း ကျောင်းသား ၄၀ ဦးအတွက် ပြန်လည်ဖွင့်လှစ်ထားပြီးဖြစ်သည်။



အလုပ်ခေါ်စာများနှင့် တင်ဒါခေါ်ယူမှုများ

အောက်ဖော်ပြပါရာထူးများနှင့် ပတ်သက်၍ မည်သို့လျှောက်ထားရမည်ကို အသေးစိတ်သိရှိနိုင်ရန်
www.adramyanmar.org/careers တွင်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။ Facebook မှတစ်ဆင့်
ပေးပို့လျှောက်ထားမှုများကိုမူ လက်ခံစဉ်းစားမည်မဟုတ်ပါ။

ယခုလအတွက် လစ်လပ်ရာထူး (သို့မဟုတ်) တင်ဒါခေါ်ယူခြင်းမရှိသေးပါ။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ။

The Adventist Development & Relief Agency Myanmar

Apartment 3-2, 4th Floor, Block A, E Condominium,
Zay North Street (Off U Wisara Road),
Dagon Township, Yangon MYANMAR 11191

Phone: +95 1 240 900

Email: admin@adramyanmar.org

Website: www.adramyanmar.org

ADRA Myanmar အနေဖြင့် လိမ်လည်ခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့်
ကလေးသူငယ်များကို ထိပါးနှောင့်ယှက်ခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍
လုံးဝလက်ခံမည်မဟုတ်ပါ။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍လည်း
www.adramyanmar.org/report တွင် ပေးပို့တင်ပြနိုင်ပါသည်။



ADRA